

CHUBB®

**KBZ Pay, MyanmarPay MMQR,
KBZ, CB & AYA Bank**
Payment Guideline

Chubb Life Myanmar

ပေါ်လစီပိုင်ရှင်အနေဖြင့် ပထမအကြိမ်ပရိမိယံ၊ ပေါ်လစီသက်တမ်းဆက်ပရိမိယံ နှင့် အပိုပရိမိယံများကို ပေးသွင်းရာတွင်

- KBZ Pay, MyanmarPay MMQR, KBZ, CB နှင့် AYA Mobile Banking Application များထဲမှ မိမိနှစ်သက်ရာ မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှတစ်ဆင့် ငွေပေးချေခြင်း



- ဘဏ်တွင် မိမိကိုယ်တိုင်ပေးသွင်းခြင်း (KBZ, CB နှင့် AYA ဘဏ်များ)



- KBZ Pay Counter များတွင် Chubb Life Insurance Myanmar KBZ Pay သို့ မိမိကိုယ်တိုင်ပေးသွင်းခြင်း



- အာမခံကိုယ်စားလှယ်မှတစ်ဆင့် (သို့) Chubb Life Insurance Myanmar Limited (“CLIM”) ရုံးသို့ ကိုယ်တိုင်လာ၍ ပေးသွင်းခြင်းတို့ ပြုလုပ်နိုင်ပါသည်။

ပရိမိယံပေးသွင်းပြီးနောက် ဘဏ်စလစ်ခါတ်ပုံကို အာမခံကိုယ်စားလှယ်ထံသို့လည်းကောင်း၊ Chubb Life Insurance Myanmar \ Email (banking.mmmlife@chubb.com) အား မိမိကိုယ်တိုင် တိုက်ရိုက်ပေးပို့၍သော်လည်းကောင်း အသိပေးအကြောင်းကြားရပါမည်။ အသေးစိတ်အား စာမျက်နှာ (၁၂) တွင်ရေးသားထားပါသည်။

မှတ်ချက်။ ။ ငွေပေးချေရာတွင် ဘဏ်သို့ပေးဆောင်ရသော ငွေလွှဲခအား “CLIM” ထံမှ ပြန်လည်တောင်းခံနိုင်ပါသည်။
Online မှတစ်ဆင့် ပေးချေခြင်းအတွက် Online Payment Guideline အား အီးမေးလ်နှင့်အတူ ပေးပို့ထားပါသည်။

Mobile Wallet/ Digital Pay (KBZ Pay, MyanmarPay MMQR)



4, 5, 6, 7

Mobile Banking (AYA, KBZ, CB Pay)



8, 9, 10

Offline Payment



11


Terms and Conditions

12, 13, 14


1. KBZ Pay မှတစ်ဆင့် ငွေပေးချေလိုပါက ရိုးရှင်းလွယ်ကူသော အောက်ဖော်ပြပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါတယ်။




အဆင့် (၁) - KBZ Pay Application ကို Login ဝင်ရောက်ပါ။



အဆင့် (၂) - QuickPay ကိုနှိပ်ပါ။



အဆင့် (၃) - Insurance ကိုနှိပ်ပါ။




အဆင့် (၄) - Chubb Life Insurance Myanmar Limited ကိုရွေးပါ။




အဆင့် (၅) -


- Policy No. နေရာတွင် အဆိုပြုလွှာအမှတ်၊ ပေါ်လစီအမှတ် ထည့်သွင်းပါ။
- Depositor Name နေရာတွင် ငွေသွင်းသူအမည် ထည့်သွင်းပါ။
- NRC No. နေရာတွင် ငွေသွင်းသူမှတ်ပုံတင်နံပါတ် (Standard NRC Format - State Number/District(NRC Type) Register No) အသိပေးအကြောင်းကြားရပါမည်။
- Phone No. နေရာတွင် ငွေသွင်းသူ ဖုန်းနံပါတ်ထည့်သွင်းပါ။
- Relationship to Policy Owner နေရာတွင် ပေါ်လစီပိုင်ရှင်နှင့်တော်စပ်ပုံ ရွေးချယ်ပါ။
- (ပေါ်လစီပိုင်ရှင်နှင့်တော်စပ်ပုံကို Family/Other ဟု ရွေးချယ်ခဲ့ပါက Add Notes တွင် တော်စပ်ပုံ အသေးစိတ်ကို ထည့်သွင်းပါ။)




အဆင့် (၆) - Payment Type နေရာတွင် ပေးသွင်းမည့် ပရီမီယံအမျိုးအစား ရွေးချယ်ပါ။




အဆင့် (၇) - Amount နေရာတွင် ပေးသွင်းမည့် ငွေပမာဏ အတိအကျ ထည့်သွင်းပါ။



အဆင့် (၈) - Submit နှိပ်ပါ။



အဆင့် (၉) - Confirmation ပေါ်လာပါက စစ်ဆေးပြီးနောက် Confirm Payment ကိုနှိပ်ပါ။



အဆင့် (၁၀) - မိမိ၏ Password နံပါတ်ကို ရိုက်နှိပ်ပါ။

ပရီမီယံပေးသွင်းပြီးနောက် ဘဏ်စလစ်ဓါတ်ပုံကို အာမခံကိုယ်စားလှယ်ထံသို့လည်းကောင်း၊ Chubb Life Insurance Myanmar \ Email (banking.mm.life@chubb.com) အား မိမိကိုယ်တိုင် တိုက်ရိုက်ပေးပို့၍သော်လည်းကောင်း အသိပေးအကြောင်းကြားရပါမည်။ အသေးစိတ်အား စာမျက်နှာ (၁၂) တွင်ရေးသားထားပါသည်။

2. MyanmarPay MMQR သည်လက်ရှိအသုံးပြုနေသော Mobile Wallet, Pay တွင် ပါဝင်ပြီးသားဖြစ်သောကြောင့် သီးသန့် Download ပြီးမှတ်ပုံတင်စရာ၊ အကောင့်သစ်ဖွင့်စရာမလိုဘဲ တန်းအသုံးပြုနိုင်ပါတယ်။

MyanmarPay MMQR ဝန်ဆောင်မှုရရှိနိုင်သော Mobile Wallet/ Pay များ



MyanmarPay MMQR မှတ်ပုံတင်စဉ် ငွေပေးချေလိုပါက ရိုးရှင်းလွယ်ကူသော အောက်ဖော်ပြပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါတယ်။




အဆင့် (၁) -
Chubb Life Insurance Myanmar
မှ ပေးပို့ထားသော Email တွင်ပါသည့်
MMQR code ကို screenshot ရိုက်ပါ။




အဆင့် (၂) - မိမိအသုံးပြုလိုသည့်
Digital Pay Application
တစ်ခုခုကို Login ဝင်ရောက်ပါ။

(ပေးသွင်းပုံအဆင့်ဆင့်ကို
AYA PAY Application ဖြင့် ပြထားပေးပါသည်)




အဆင့် (၃) - ပင်မစာမျက်နှာမှ
Scan လုပ်ဆောင်မှုကိုနှိပ်ပါ။




အဆင့် (၄) - MMQR code ကို Screenshot ရိုက်ယူထားသောပုံအား Upload တင်ရန် Scan စာမျက်နှာမှ Choose From Gallery နှိပ်ပါ။




အဆင့် (၅) - Screenshot ရိုက်ယူထားသော QR Code ပုံအား နှိပ်ပါ။




အဆင့် (၆) - Amount နေရာတွင် ပေးသွင်းမည့် ငွေပမာဏ အတိအကျ ထည့်သွင်းပါ။



အဆင့် (၇) Remarks နေရာတွင် ပေါ်လစီအမှတ်ထည့်သွင်းပြီးနောက် Continue ကိုနှိပ်ပါ။




အဆင့် (၉) - အချက်အလက်များစစ်ဆေးပြီးနောက် မှန်ကန်ပါက Confirm ကိုနှိပ်ပါ။




အဆင့် (၁၀) - မိမိ၏ Password နံပါတ်ကို ရိုက်နှိပ်ပါ။

ပရီမီယံပေးသွင်းပြီးနောက် ဘဏ်စလစ်ခါတ်ပုံကို အာမခံကိုယ်စားလှယ်ထံသို့လည်းကောင်း၊ Chubb Life Insurance Myanmar \ Email (banking.mmlife@chubb.com) အား မိမိကိုယ်တိုင် တိုက်ရိုက်ပေးပို့၍သော်လည်းကောင်း အသိပေးအကြောင်းကြားရပါမည်။ အသေးစိတ်အား စာမျက်နှာ (၁၂) တွင်ရေးသားထားပါသည်။

3. AYA Mobile Banking မှတစ်ဆင့် ငွေပေးချေလိုပါက ရိုးရှင်းလွယ်ကူသော အောက်ဖော်ပြပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါတယ်။




အဆင့် (၁) - AYA Mobile Banking Application ကို Login ဝင်ရောက်ပါ။



အဆင့် (၂) -

- From Account နေရာတွင် Bank Account ရွေးပါ။
- To Account နေရာမှာ စာရင်းနံပါတ်(100 040 39080) အား ရိုက်ထည့်ပါ။
- Receiver name နေရာမှာ CHUBB LIFE INSURANCE MYANMAR LTD ဟုတ်မှန်ကြောင်း စစ်ဆေးပါ။
- Amount နေရာမှာ ပေးသွင်းမည့် ငွေပမာဏ အတိအကျ ထည့်သွင်းပါ။
- ငွေပေးချေရာတွင် ဘဏ်သို့ပေးဆောင်ရသော ငွေလွှဲခအား “CLIM” ထံမှပြန်လည်တောင်းခံနိုင်ပါသည်။
- Description နေရာမှာ ပေါ်လစီအမှတ်နှင့်ပေါ်လစီပိုင်ရှင်အမည်ထည့်သွင်းပါ။




အဆင့် (၃) - OTP verification အတွက်
Click to request OTP via SMS ဖြင့်
OTP Code ရယူပြီး ထည့်ပေးပါ။ Submit နှိပ်ပါ။


ပရိမိယပေးသွင်းပြီးနောက် ဘဏ်စလစ်ဓါတ်ပုံကို အာမခံကိုယ်စားလှယ်ထံသို့လည်းကောင်း၊
Chubb Life Insurance Myanmar \ Email (banking.mmmlife@chubb.com) အား
မိမိကိုယ်တိုင် တိုက်ရိုက်ပေးပို့၍သော်လည်းကောင်း အသိပေးအကြောင်းကြားရပါမည်။
အသေးစိတ်အား စာမျက်နှာ (၁၂) တွင်ရေးသားထားပါသည်။

4. KBZ Mobile Banking မှတစ်ဆင့် ငွေပေးချေလိုပါက ရိုးရှင်းလွယ်ကူသော အောက်ဖော်ပြပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါတယ်။


! KBZ Mobile Banking ၏ ငွေလွှဲဝန်ဆောင်မှုများမှာ ဘဏ်၏ ကန့်သတ်ချက်အတိုင်း ဖြစ်ပါသည်။



အဆင့် (၁) - KBZ Mobile Banking Application ကို Login ဝင်ရောက်ပါ။




အဆင့် (၂) - Fast Transfer ကိုနှိပ်ပါ။



- From Account နေရာမှာ Bank Account ရွေးပါ။
- Beneficiary Account Number နေရာမှာ စာရင်းနံပါတ် (262 139 262 011 826 01) အား ရိုက်ထည့်ပြီး “Check Name” ကိုနှိပ်ပါ။
- Beneficiary Name နေရာတွင် CHUBB LIFE INSURANCE MYANMAR LIMITED ဟုတ်မှန်ကြောင်း စစ်ဆေးပါ။
- Amount နေရာမှာ ပေးသွင်းမည့် ငွေပမာဏ အတိအကျ ထည့်သွင်းပါ။
- Purpose of Transaction နေရာမှာ ပေါ်လစီအမှတ်နှင့် ပေါ်လစီပိုင်ရှင်အမည်ထည့်သွင်းပါ။

အဆင့် (၃) -




အဆင့် (၄) - “Pay Now” ကိုနှိပ်ပါ။ မိမိ၏ လျှို့ဝှက်နံပါတ်ကို ရိုက်နှိပ်ပါ။

ပရီမီယံပေးသွင်းပြီးနောက် ဘဏ်စလစ်စိတ်ပုံကို အာမခံကိုယ်စားလှယ်ထံသို့လည်းကောင်း၊ Chubb Life Insurance Myanmar \ Email (banking.mmlife@chubb.com) အား မိမိကိုယ်တိုင် တိုက်ရိုက်ပေးပို့၍သော်လည်းကောင်း အသိပေးအကြောင်းကြားရပါမည်။ အသေးစိတ်အား စာမျက်နှာ (၁၂) တွင်ရေးသားထားပါသည်။


5. CB Pay မှတစ်ဆင့် ငွေပေးချေလိုပါက ရိုးရှင်းလွယ်ကူသော အောက်ဖော်ပြပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါတယ်။




အဆင့် (၁) - CB Pay Mobile Banking Application ကို Login ဝင်ရောက်ပါ။



အဆင့် (၂) - Transfer ကိုနှိပ်ပါ။



အဆင့် (၃) - Other Account ကို ရွေးပါ။




အဆင့် (၄) -

Transfer from နေရာမှာ Bank Account ရွေးပါ။


Transfer to နေရာမှာ စာရင်းနံပါတ်(020 510 050 000 0159) အား ရိုက်ထည့်ပါ။

CHUBB LIFE INSURANCE MYANMAR LTD ဟုတ်မှန်ကြောင်း စစ်ဆေးပါ။

Amount နေရာမှာ ပေးသွင်းမည့် ငွေပမာဏ အတိအကျ ထည့်သွင်းပါ။



Reason နေရာမှာ Others/ အကြောင်းအရာများ ရွေးပါ။



အဆင့် (၅) - Input Reason နေရာမှာ ပေါ်လစီအမှတ်နှင့် ပေါ်လစီပိုင်ရှင်အမည်ထည့်သွင်းပါ။ NEXT နှိပ်ပါ။

ပရီမီယံပေးသွင်းပြီးနောက် ဘဏ်စလစ်စိတ်ပုံကို အာမခံကိုယ်စားလှယ်ထံသို့လည်းကောင်း၊ Chubb Life Insurance Myanmar \ Email (banking.mmllife@chubb.com) အား မိမိကိုယ်တိုင် တိုက်ရိုက်ပေးပို့၍သော်လည်းကောင်း အသိပေးအကြောင်းကြားရပါမည်။ အသေးစိတ်အား စာမျက်နှာ (၁၂)တွင်ရေးသားထားပါသည်။

ပရီမီယံပေးသွင်းရန် ဘဏ်မှ ငွေလွှဲလွှာတောင်းခံပြီး အောက်ပါအတိုင်းဖြည့်ပါ။

- စာရင်းပိုင်ရှင် အမည် (Account Holder Name) တွင် Chubb Life Insurance Myanmar Ltd ဟုဖြည့်ပါ။
- စာရင်းအမှတ် (Account Number) တွင် အောက်ဖော်ပြပါဇယားအတိုင်း သက်ဆိုင်ရာဘဏ်၏ စာရင်းအမှတ်ကို ဖြည့်ပါ။
- ငွေသွင်းသူအမည် (Depositor Name) နှင့် ငွေသွင်းသူ မှတ်ပုံတင်နံပါတ် (Depositor NRC No.) ဖြည့်ပါ။
- အဆိုပြုလွှာအမှတ် ။ပေါ်လစီအမှတ် (Application No. /Policy No.) ဖြည့်ပါ။
- ပေးသွင်းရမည့်ငွေပမာဏ အတိအကျထည့်သွင်းပေးပါ။

Bank /Wallet Name	Account Number
KBZ Pay	Chubb Life Insurance Myanmar သို့ ငွေပေးသွင်းမည်။
CB Bank	Chubb Life Insurance Myanmar သို့ ငွေပေးသွင်းမည်။ (သို့) 262 139 262 011 826 01
KBZ Bank	020 510 050 000 0159
AYA Bank	100 040 390 80

ပရီမီယံပေးသွင်းပြီးနောက် ဘဏ်စလစ်ခါတ်ပုံကို အာမခံကိုယ်စားလှယ်ထံသို့လည်းကောင်း၊ Chubb Life Insurance Myanmar \ Email (banking.mmmlife@chubb.com) အား မိမိကိုယ်တိုင် တိုက်ရိုက်ပေးပို့၍သော်လည်းကောင်း အသိပေးအကြောင်းကြားရပါမည်။ အသေးစိတ်အား စာမျက်နှာ (၁၂)တွင်ရေးသားထားပါသည်။

ပရီမီယံပေးသွင်းခြင်းအား ပေါ်လစီပိုင်ရှင်ကိုယ်တိုင်ပြုလုပ်ရမည်ဖြစ်ပြီး ကိုယ်တိုင်ငွေပေးသွင်းခြင်းမဟုတ်ပါက

- ငွေပေးသွင်းသူနှင့် ပေါ်လစီပိုင်ရှင်တို့၏ တော်စပ်ပုံ၊
- တစ်ဆင့်ပေးသွင်းရသည့် အကြောင်းအရင်းစသည်တို့အား အာမခံကိုယ်စားလှယ်အား အသိပေးရန်လိုအပ်ပါသည်။

ပရီမီယံအား

KBZ Pay နှင့် MyanmarPay MMQR မှပေးသွင်းခြင်းဖြစ်စေ၊

KBZ, CB နှင့် AYA Mobile Banking Application များထဲမှတစ်ဆင့်ပေးသွင်းခြင်းဖြစ်စေ၊

KBZ Pay Counter နှင့် KBZ , CB, AYA ဘဏ်များတွင် ကိုယ်တိုင်ပေးသွင်းခြင်းဖြစ်စေ၊

- Transaction number/ID နှင့် Description အပြည့်အစုံပါဝင်သော ငွေလွှဲမှတ်တမ်းကို screenshot ရိုက်ယူပြီး အာမခံကိုယ်စားလှယ်ထံသို့လည်းကောင်း၊ Chubb Life Insurance Myanmar ၏ Email (banking.mmmlife@chubb.com) အား မိမိကိုယ်တိုင် တိုက်ရိုက်ပေးပို့၍သော်လည်းကောင်း အသိပေးအကြောင်းကြားရပါမည်။

ပရီမီယံငွေလက်ခံရရှိပြီးပါက လက်ခံရရှိကြောင်းနှင့် ပြေစာကို ရုံးဖွင့်ရက် (၃)ရက်အတွင်း Policy owner ၏ စာရင်းပေးသွင်းထားသော SMS နှင့် Email ထံသို့ အတည်ပြု အကြောင်းကြားပေးပါမည်။

အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များ

ချက်ဘ်အသက်အာမခံမြန်မာလီမိတက် (ဤမှ နောင်တွင် “ချက်ဘ်အသက်အာမခံမြန်မာ”၊ “ကျွန်ုပ်တို့” သို့မဟုတ် “ကျွန်ုပ်တို့အား” ဟုခေါ်ဆိုရန်) သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပံ့ပိုးပေးသော ဒစ်ဂျစ်တယ် QR ငွေပေးချေရန်ဝန်ဆောင်မှု (“MyanmarPay MMQR” ဟုခေါ်ဆိုလေ့ရှိသော) အား အသုံးပြု၍ ကျွန်ုပ်တို့ပေးသော အာမခံဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ပရီမီယံကြေးကို ကျွန်ုပ်တို့အား ပေးချေနိုင်ရန် ပေါ်လစီပိုင်ရှင်များကို ရွေးချယ်ခွင့် ပေးလိုက်ပါသည်။ MyanmarPay MMQR ကို အသုံးပြု၍ ပရီမီယံကြေးအား ပေးသွင်းလျှင် အချိန်နှင့် တပြေးညီ ပြင်ဆင်မွမ်းမံနိုင်သော အောက်ဖော်ပြပါစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို သင်က သဘောတူကြောင်း လက်ခံပါသည်။

၁။ သင် နှင့် MFSP ပတ်သက်ဆက်နွယ်မှု

MyanmarPay MMQR ဖြင့် ပရီမီယံပေးသွင်းခြင်းသည် သင် နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သက်ဆိုင်ရာ လိုင်စင်ရရှိသည့်ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများပေးအပ်သော ကုမ္ပဏီ (“MFSP”) တို့ကြား ချုပ်ဆိုထားသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ငွေပေးချေဆောင်ရွက်နေခြင်းသာ ဖြစ်ပါသည်။ ချက်ဘ်အသက်အာမခံမြန်မာသည် MFSP ပေးသော ဝန်ဆောင်မှုအတွက် တာဝန်ရှိခြင်း မရှိပါ။ ထို့ပြင် MFSP အတွက် ချက်ဘ်အသက်အာမခံမြန်မာတွင် မည်သည့်တာဝန်ဝတ္တရား (သို့) ဝန်ထုပ်ဝန်ပိုးများ ရှိနေသည်ဟု လုံးဝမယူဆရ။

၂။ သင်၏ တာဝန်ဝတ္တရားများ

ချက်ဘ်အသက်အာမခံမြန်မာ နှင့်/သို့မဟုတ် ၎င်း၏ဆက်စပ်အဖွဲ့အစည်းများကို အန္တရာယ်ပြု ထိခိုက် နစ်နာစေမည့် လိမ်လည်လှည့်ဖြားမှု၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက် လုပ်ရပ်အား ငွေကြေးထောက်ပံ့မှုများ အပါအဝင် အခြား ချက်ဘ်အသက်အာမခံမြန်မာမှ သတ်မှတ်သော မည်သည့် တရားမဝင်လုပ်ရပ်များတွင်မဆို ပါဝင်ဆောင်ရွက်ခြင်းမပြုရန် သင်က သဘောတူပါသည်။ ကျွန်ုပ်တို့ထံ ပရီမီယံကြေးပေးသွင်းမှု အတည်ပြုနိုင်စေရန်အလိုငှာ ပေါ်လစီအမှတ် နှင့်/သို့မဟုတ် ပရီမီယံပမာဏ ကဲ့သို့သော မှန်ကန်သော ပေးချေမှုအညွှန်း သို့မဟုတ် အခြားဆက်စပ်သောအချက်အလက်များကို သေချာစွာဖော်ပြရန်မှာ သင်၏ တာဝန်သာဖြစ်သည်။

၃။ ငွေပေးချေမှုလက်ခံပြေစာ နှင့် အတည်မပြုနိုင်သော ငွေပေးချေမှု

၃.၁။ MyanmarPay MMQR ကို အသုံးပြု၍ ပေးသွင်းသော အာမခံကြေးများသည် (က) ချက်ဘ်အသက်အာမခံမြန်မာ၏ သတ်မှတ်ထားသော ငွေစာရင်းအကောင့်ထဲသို့ ပရီမီယံကြေးများ ထည့်သွင်းပြီးခြင်း၊ နှင့် (ခ) ချက်ဘ်အသက်အာမခံမြန်မာမှ ရုံးတွင်း စစ်ဆေးမှုဖြင့် အတည်ပြုစစ်ဆေးပြီးမှသာ ချက်ဘ်အသက်အာမခံမြန်မာမှ လက်ခံရရှိသည်အဖြစ် သတ်မှတ်မည်ဖြစ်သည်။ ထိုအချိန်မတိုင်မီအထိ ချက်ဘ်အသက်အာမခံမြန်မာသည် အာမခံအကာအကွယ်ပေးခြင်း၊ ပရီမီယံလက်ခံရရှိခြင်း သို့မဟုတ် အခြားတာဝန်ဝတ္တရားများ မရှိစေရ။

၃.၂။ အတည်ပြု၍မရသော သို့မဟုတ် ခွင့်မပြုနိုင်သော ပရီမီယံကြေးပေးသွင်းမှုများဖြစ်ပေါ်ပါက ချက်ဘ်အသက်အာမခံမြန်မာသည် လိုအပ်သော ရုံးတွင်းစစ်၊ စစ်ဆေးမှုများ ပြီးဆုံးပြီးနောက် မူလရင်းမြစ်သို့ ငွေပြန်အမ်းပေးနိုင်ပါသည်။ အကယ်၍ ချက်ဘ်အသက်အာမခံမြန်မာမှစိုးရိမ်ပူပန်စရာ ကိစ္စတစ်ခုခု ရှိလာပါက ငွေပြန်အမ်းခြင်းကို ကြန့်ကြာနှောင်းနှေးစေပြီး ရပ်ဆိုင်းထားနိုင်ပါသည်။ ချက်ဘ်အသက်အာမခံမြန်မာသည် ထိုသို့ငွေပြန်အမ်းခြင်းကို ဆောင်ရွက်ရာတွင် ယင်းပြန်အမ်းငွေသည် သက်ဆိုင်ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအရ ချက်ဘ်အသက်အာမခံမြန်မာ၏ တာဝန်ဝတ္တရားများကို ကျိုးကြောင်းဆီလျော်သော ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပါက သို့မဟုတ် ပျက်ကွက်မှုများအတွက် မည်သည့်တာဝန်မျှ မရှိစေရ။

၄။ တာဝန်ဝတ္တရား ကန့်သတ်ခြင်း

MyanmarPay MMQR ဖြင့် ပရီမီယံပေးသွင်းရာတွင် MyanmarPay MMQR နှင့် MFSP တို့၏ ဝန်ဆောင်မှု “အရှိအတိုင်း” နှင့် “ရရှိနိုင်သည့်အတိုင်းသာ” စသည့် အခြေခံအားဖြင့်သာ ချက်ဘ်အသက်အာမခံမြန်မာမှ ပံ့ပိုးပေးထားသည်။ ကျွန်ုပ်တို့ ချက်ဘ်အသက်အာမခံမြန်မာသည် ရောင်းဝယ်ဖောက်ကားမှု၊ သီးခြားရည်ရွယ်ချက်တစ်ခုအတွက် အံဝင်ခွင်ကျမှု၊ စသည့်ဖြင့် သွယ်ဝိုက်ထားသော အာမခံချက်များ အပါအဝင် အတိအလင်း ဖော်ပြထားသည်ဖြစ်စေ၊ သွယ်ဝိုက်၍ဖော်ပြထားသည်ဖြစ်စေ မည်သည့် အာမခံချက်အမျိုးအစားမဆို ဥပဒေအရခွင့်ပြုထားသည့်အတိုင်းအတာထိ အလုံးစုံ ငြင်းဆိုထားသည်။

၅။ လျော်ကြေးပေးခြင်း

သင့်အနေဖြင့် MyanmarPay MMQR ချိတ်ဆက်အသုံးပြု၍ ပရီမီယံပေးသွင်းရာမှ မည်သည့်နည်းလမ်းဖြင့်မဆို ဖြစ်ပေါ်လာသော တောင်းဆိုမှုများ၊ တာဝန်ယူမှု၊ ပျက်စီးမှု၊ ဆုံးရှုံးမှု သို့မဟုတ် ကုန်ကျစရိတ်များ၊ ကျိုးကြောင်းဆီလျော်သော ရှေ့နေအခကြေးငွေနှင့် အထွေထွေကုန်ကျစရိတ်များ အပါအဝင် ထိခိုက်နစ်နပ်မှုများအားလုံးကို ချက်ဘ်အသက်အာမခံမြန်မာ၊ ၎င်း၏ဆက်စပ်အဖွဲ့အစည်းများ၊ အရာရှိများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ အေးဂျင့်များနှင့် လိုင်စင်ရှိသူများကို လျော်ကြေးပေးရန်၊ ခုခံကာကွယ်ပေးရန်နှင့် ထိခိုက်နစ်နာမှုမရှိစေရန် ပြုလုပ်ဆောင်ရွက်မည်ဟု သဘောတူလက်ခံပါသည်။

၆။ မလွန်ဆန်နိုင်သော ဖြစ်ရပ်များ

ပရီမီယံပေးသွင်းရာတွင် ချက်ဘတ်အသက်အာမခံမြန်မာသည် ၎င်း၏ ထိန်းချုပ်မှုထက် ကျော်လွန်၍ မှန်းဆမရနိုင်သော ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက ယင်းမှဖြစ်ပေါ်သည့် ပျက်ကွက်မှုများအတွက် လုံးဝတာဝန်မရှိပါ။ ထိုဖြစ်ရပ်များတွင် သဘာဝဘေးအန္တရာယ်၊ မီးဘေး၊ ရေဘေး၊ စစ်ဘေး၊ အကြမ်းဖက်လုပ်ရပ်များ၊ အစိုးရ သို့မဟုတ် အများပြည်သူဆိုင်ရာ အာဏာပိုင်များ၏ လုပ်ဆောင်မှုများ၊ ချက်ဘတ်အသက်အာမခံမြန်မာဝန်ထမ်းများနှင့် မသက်ဆိုင်သော ဆန္ဒပြမှု သို့မဟုတ် သပိတ်မှောက်မှု သို့မဟုတ် အခြားစက်မှု၊ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အငြင်းပွားမှုများ၊ စက်ချို့ယွင်းမှုများ၊ ဆော့ဖ်ဝဲချို့ယွင်းမှုများ၊ (ချက်ဘတ်အသက်အာမခံမြန်မာကဖြစ်စေ၊ ပြင်ပအဖွဲ့အစည်းကဖြစ်စေ ပိုင်ဆိုင်သည့်) ဆက်သွယ်ရေးဆိုင်ရာ အနှောင့်အယှက်များ၊ ပြင်ပအဖွဲ့အစည်းများမှ ဓာတ်အားထောက်ပံ့မှုများတွင် အနှောင့်အယှက်များ သို့မဟုတ် ငွေလွှဲပြောင်းပြုလုပ်သည့် နိုင်ငံတကာစနစ်များတွင် အနှောင့်အယှက်ဖြစ်မှုများ၊ ချက်ဘတ်အသက်အာမခံ မြန်မာမှ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်မှုများကြားမှ ရှောင်လွှဲ၍ မရနိုင်သော သက်ရောက်မှုများလည်း ပါဝင်ပါသည်။

၇။ ရပ်စဲခြင်း

ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များကို (အကယ်၍) ဖောက်ဖျက်ခြင်းအပါအဝင် မည်သည့် အကြောင်းကြောင့်မဆို ချက်ဘတ်အသက်အာမခံမြန်မာသည် ကြိုတင်အသိပေးအကြောင်းကြားခြင်း မရှိဘဲ သို့မဟုတ် တာဝန်ယူခြင်းမရှိဘဲ ပရီမီယံပေးချေခြင်းကို ရပ်စဲရန် သို့မဟုတ် ဆိုင်းငံ့ပိုင်ခွင့်ရှိပါသည်။

၈။ သက်ဆိုင်သည့်ဥပဒေများလိုက်နာဆောင်ရွက်ခြင်း

သင်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့မှ ပြဌာန်းထားသော စည်းမျဉ်း၊ စည်းကမ်းများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် စည်းမျဉ်းများအားလုံးကို လိုက်နာရန် သဘောတူပါသည်။

၉။ ပြင်ဆင်ချက်

ချက်ဘတ်အသက်အာမခံမြန်မာသည် ဤစည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များအား အခါအားလျော်စွာ မွမ်းမံပြုပြင်ပြောင်းလဲလုပ်နိုင်သည်။ အပြောင်းအလဲများရှိပါက သင့်အား အသိပေးအကြောင်းကြားနိုင်မည်ဖြစ်ပြီး ထိုသို့ အကြောင်းကြားပြီးနောက် MyanmarPay MMQR ဖြင့် ပရီမီယံပေးသွင်းခြင်းကို ဆက်လက် အသုံးပြုခြင်းသည် ပြန်လည်ပြင်ဆင်ထားသော စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား သင်မှ လက်ခံခြင်းဖြစ်ကြောင်း သတ်မှတ်မည်ဖြစ်သည်။

၁၀။ လွှမ်းမိုးသောဥပဒေ

ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ဤစည်းမျဉ်းစည်းကမ်းများအရ ပေါ်ပေါက်လာသော အငြင်းပွားမှုတစ်စုံတစ်ရာ၊ ပြဿနာတစ်ခုခု ပေါ်ပေါက်လာပါက မြန်မာနိုင်ငံတော် တရားရုံးများတွင် တည်ဆဲဥပဒေများအရ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သင့်အနေဖြင့် သဘောတူ လက်ခံပါသည်။

MyanmarPay MMQR ဖြင့် ပရီမီယံပေးသွင်းရာတွင် သင်သည် ဤစည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များအား ဖတ်ရှုပြီး သဘောတူကြောင်း အသိအမှတ်ပြုပါသည်။

၂၀၂၅ခုနှစ်၊ ဩဂုတ်လ။

CHUBB®

*Thank you for
letting us protect your family.*

Chubb Life Myanmar

CMH01PSEB250064M